

မိဘများအတွက် TNReady ဖြစ်ခြင်းအတွက် လိုအပ်သည့် သတင်းအချက်အလက်များ

၂၀၁၆ - ၂၀၁၇ ခုနှစ် စာသင်နှစ်အတွက် သင့်ကျောင်းသားများ ပံ့ပိုးကူညီခြင်း

(ဤစာကို ဒီဇိုင်းဆွဲထားသည့် အစီရင်ခံစာ၏ စာမျက်နှာ ၃ တွင် ဖော်ပြထားပါသည်။)

ချစ်ခင်လေးစားအပ်ပါသော မိဘများရှင်

၂၀၁၅ခုနှစ် လုပ်ငန်းစတင်တာဝန်ယူချိန်မှစ၍ ဆရာ/မ ဦးရေ ၁၀၀၀၀၊ ကျောင်းသား/သူများ၊ မိဘများနှင့် စကားပြောရာတွင် စာမေးပွဲစစ်ဆေးခြင်းသည် အပြောအများဆုံးအကြောင်းအရာ ဖြစ်ပါသည်။ မိခင်တစ်ဖြစ်လည်း မူဝါဒပိုင်းချမှတ်သူ ကျောင်းဆရာမတစ်ဦး အနေဖြင့် စာသင်ခန်းထဲ၌ စာသင်ကြားခြင်း၊ သင်ယူခြင်းများ လုပ်ဆောင်ရာတွင် ကျွန်ုပ်တို့အသားပေးဆောင်ရွက်ရန်လိုအပ်သည့် အကဲဖြတ်ချက်များ၏ အကျိုးကျေးဇူးများကို ကျွန်ုပ်တို့ နားလည်သည်။ ၎င်းသည် တက်နက်ဆစ်ပြည်နယ်တွင် အကဲဖြတ်ချက် ချဉ်းကပ်ပုံကို မည်သို့မည်ပုံ အဆင့်မြှင့်တင်သင့်ကြောင်း ကျွန်ုပ်တို့လုပ်ဆောင်နေသည့် ရှုထောင့်ပေါင်းစုံဖြစ်ပါသည်။

သင်္ချာ၊ အင်္ဂလိပ်စာ၊ လူမှုရေးနှင့် သိပ္ပံဘာသာရပ်များအတွက် TNReady အကဲဖြတ်ချက်များအပါအဝင် Tennessee Comprehensive Assessment Program (TCAP) မှတစ်ဆင့် ကျောင်းသား/သူများ၊ ကျောင်းများ၊ ဒီစတြိတ်များ မည်သို့မည်ပုံ စီမံဆောင်ရွက်နေကြကြောင်းကို ပြည်နယ်အဆင့်ဖြင့် ကျွန်ုပ်တို့ စောင့်ကြည့်လေ့လာနေကြပါသည်။ ကျောင်းသား/သူများလိုအပ်သည့် စွမ်းရည်နှင့် ဗဟုသုတများ ပံ့ပိုးပေးရန် တက်နက်ဆစ်ပြည်နယ်ရှိ ဆရာ/မများ လုပ်ဆောင်နေကြသည်နှင့်အညီ ကျောင်းသား/သူများ၏ သင်ကြားမှုပုံစံတွင် အဓိကကွာဟချက်များနှင့် ကျောင်းတစ်ကျောင်းနှင့်တစ်ကျောင်း ကွဲပြားခြားနားပုံများကို ဖော်ထုတ်နိုင်ကြောင်း သေချာရန် လိုအပ်ပါသည်။ TNReady က မိဘ၊ ဆရာများအတွက် ကျောင်းသား/သူများ ပညာရေးတွင် မည်သို့မည်ပုံ တိုးတက်လာအောင် ပံ့ပိုးပေးနိုင်ကြောင်းကို ပိုမို လေးနက်စွာ သိရှိနားလည်နိုင်သည့် ရုပ်ပုံကားချက်တစ်ချပ်နှင့် တစ်မူထူးခြားသော တုံ့ပြန်ချက် တစ်ခုကို ထောက်ပံ့ပေးပါသည်။ သို့သော်လည်း နှစ်စဉ်အကဲဖြတ်ချက်များသည် လျှပ်တပျက်တစ်ပုံသာဖြစ်ကြောင်း သိရှိထားရန် အရေးပါလှသည်။ စကားပြောဆိုရာတွင် ၎င်းတို့က ဘယ်တော့မှ စိုးမိုးချယ်လှယ်ခြင်းမလုပ်သင့်ချေ။

၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် TNReady မှ ကျွန်ုပ်တို့များစွာ သင်ယူခဲ့သည်များရှိပါသည်။ အထူးတာဝန်ပေးအပ်ခံရသူအနေဖြင့် ရလဒ်ကောင်းများဖြစ်ထွန်းစေသည့် ပိုမိုကောင်းမွန်သောစာမေးပွဲများကို ဖန်တီးပေးပြီး၊ စာမေးပွဲပုံစံ၊ အချိန်၊ ဖြေဆိုပုံနှင့် အစီအစဉ်များကိုလည်း အဆင့်မြှင့်တင်နိုင်ရန် အခွင့်အလမ်းများ ရှာဖွေလျက်ရှိနေပါသည်။ ၎င်းလုပ်ငန်းစဉ်တွင် ချက်ချင်းလက်ငင်း လုပ်ငန်းဆောင်တာများ စတင်လုပ်ဆောင်နေပြီကို ဤလမ်းညွှန်စာအုပ်တွင် သင်တွေ့နိုင်ပါသည်။ ခြုံငုံပြောရလျှင် ကျွန်ုပ်တို့ပြည်နယ်တွင်း စာမေးပွဲများသည် ၂၀၁၅-၂၀၁၆ မှာသုံးခဲ့သည့် သုံးနာရီခွဲအချိန်ကြာမြင့်သော စာမေးပွဲပုံစံထက် ၃၀ ရာခိုင်နှုန်း ပိုမို တိုတောင်းရမည်ဖြစ်သည်။ အွန်လိုင်း အကဲဖြတ်ခြင်းများကို လုပ်ဆောင်နေကြသည့် အဆင့်တွင် ရှိနေကြသောကြောင့် TNReady စာမေးပွဲပုံစံကို အထက်တန်းကျောင်းသားများ အွန်လိုင်းစာမေးပွဲဖြေဆိုဖို့နှင့် ၎င်းစာစစ်နည်းကို မိတ်ဆက်ပေးသူများအဆင်သင့်ဖြစ်နေကြပါက ၃တန်းမှ ၈တန်းထိ ကျောင်းသား/သူများသည် TNReady နည်းဖြင့် စာမေးပွဲဖြေဆိုကြမည်ဖြစ်သည်။ နောက်ဆုံးတွင် အောင်စာရင်းထုတ်ပြန်ရာတွင်လည်း မိဘနှင့်ဆရာများအတွက်

နောင်နှစ်များတွင် ယခင်ထက် ပိုမိုလျင်မြန်ပြီး ပိုမိုခိုင်လုံသည့် အချက်အလက်များပါဝင်သည့် စနစ်ကို ကျင့်သုံးတော့မည်။

ကျွန်ုပ်တို့ ပန်းတိုင်ရည်မှန်းချက်များသည် အတူတူပင်ဖြစ်သည်။ ၎င်းတို့မှာ - ကျောင်းသား/သူများကို ပြဿနာဖြေရှင်းနည်းများ၊ စာရေးသားနည်း၊ စဉ်းစားတွေးခေါ်နည်းအပါအဝင် လက်တွေ့အသုံးပြုနိုင်သည့် ကျွမ်းကျင်မှုများကို တတ်မြောက်စေလိုကြသည်။ ကျွန်ုပ်တို့အားလုံးအလိုရှိသည့်အရာမှာ စာမေးပွဲဆိုသည့် ဝန်ထုပ်ဝန်ပိုးကြီးများကို လျော့ချလိုကြသည်။ ကျွန်ုပ်တို့က မိဘများ၊ ဆရာများ၊ ကျောင်းသား/သူများ ကို အထောက်အကူဖြစ်စေသည့် အချက်အလက်များကို ထောက်ပံ့လိုပါသည်။ ထိုသို့ဖြင့် ဘက်စုံတိုးတက်သည့် ကလေးများမွေထုတ်ပေးနိုင်သည့် ပတ်ဝန်းကျင်တစ်ခု ကျွန်ုပ်တို့ အတူတကွလက်တွဲ ဖန်းတီးရန် ရှေ့ဆက်ဖို့ ကျွန်ုပ်တို့ အလိုရှိပါသည်။ ကျွန်ုပ်တို့ ကလေးတစ်ဦးစီက ၎င်းတို့ပညာရေးခရီးတွင် နောက်တစ်ဆင့်တက်လှမ်းရန် ထိုက်တန်သူများဖြစ်ကြပြီး၊ TNReady သည် လက်တစ်ကမ်းတွင်ရှိနေသည့် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ပြင်ဆင်ပေးသည့် နည်းလမ်းတစ်ခုဖြစ်သည်။

ကျွန်ုပ်တို့ ကျောင်းသား/သူများအတွက် သင်တို့နေ့စဉ်နဲ့အမျှ လုပ်ဆောင်ချက်များအတွက် ကျေးဇူးတင်ရှိပါသည်။
Dr. Candice McQueen
တက်နက်ဆစ် ပညာရေးအတွက် အထူးတာဝန်ပေးခံရသူ

အမေးများသော မေးခွန်းများ

(ဤစာကို ဒီဇိုင်းဆွဲထားသည့် အစီရင်ခံစာ၏ စာမျက်နှာ ၁ တွင် ဖော်ပြထားပါသည်။)

ဤအချက်အလက်များက စာသင်နှစ်အတွက် ပြင်ဆင်ရန်ကျွန်ုပ်မိသားစုကို မည်သို့မည်ပုံ အထောက်အကူပြုနိုင်ပါသလဲ။

နောက်ဆက်တွဲစာမျက်နှာများတွင် ကျောင်းသား/သူများ TNReady နည်းဖြင့် စာမေးပွဲဖြေဆိုချိန်တွင် မည်မျှကြာမြင့်မည်ဖြစ်ကြောင်း၊ မေးခွန်းပုံစံမျိုးနှင့်အခြားသောအရာများအတွက် အသေးစိတ်လေ့လာနိုင်ပါသည်။ ကျွန်ုပ်တို့ရည်မှန်းချက်ပန်းတိုင်သည် သင့်ကျောင်းသား/သူ နေ့စဉ်သင်ကြားရေးတွင် အောင်မြင်စေရန် ပြင်ဆင်ပေးလိုခြင်း ဖြစ်ပါသည်။ ဤလက်စွဲ စာအုပ်ကို ဖတ်ပြီးနောက် မေးခွန်းများနောက်ထပ်မေးလိုသည်များရှိသေးပါလျှင် သင့်ကျောင်းသား၏ဆရာ/မ နှင့် တိုင်ပင်ပါ သို့မဟုတ် TNReady.gov သို့ ဝင်ရောက်ဖတ်ရှုပါ။

ပြည်နယ်စစ် စာမေးပွဲများ အဘယ်ကြောင့် လိုအပ်ပါသနည်း။

တက်နက်ဆစ် ပြည်နယ်ရှိ သင်ခန်းစာတိုင်းတွင် ဒေသန္တတရကျောင်းများ၊ ဆရာ/မများ ရွေးချယ်ထားသည့် သင်ရိုး၊ ပုံနှိပ်စာအုပ်နှင့် သင်ခန်းစာများပေါ်အခြေခံပြီး သင်ကြားပုံ သင်ယူနည်းများသည် ကွဲပြားနေကြသယောင် ရှိနေကြသည်။ ထိုသို့သော ကွဲပြားခြားနားသည့် ပညာရေးက ကျောင်းသား/သူ အားလုံး ကောလိပ်၊ လုပ်ငန်းခွင်နှင့်ဘဝအတွက် အခွင့်အလမ်းများ ပြင်ဆင်ပေးနေကြောင်း သေချာစေရန် ပြည်နယ်အစိုးရခေါင်းဆောင်များ၏ တာဝန်ပင်ဖြစ်သည်။

ကျွန်ုပ်တို့ပြည်နယ်စစ် စာမေးပွဲက ရည်မှန်းချက် အများအပြားရှိနေပါသည်။ ၎င်းတို့မှာ

- ကျောင်းသား/သူများ၏ ပညာရေးဆိုင်ရာ တိုးတက်မှုကို ဝေဖန်ပြီး၊ အတန်းပညာရေး မျှော်မှန်းချက်နှင့် မည်သို့ ကိုက်ညီမှု ရှိကြောင်း ဝေဖန်ပေးပါ။
- ကျောင်းသား/သူများ၏ ဖွံ့ဖြိုးမှုနှင့် အားသာချက်များအပါအဝင် ခရိုင်အဆင့်၊ ပြည်နယ်အဆင့် တန်းတူအရွယ်များအချင်း ချင်း တိုးတက်မှုများကို နှိုင်းယှဉ်ဖော်ပြထားသည့် ရုပ်ပုံကားချပ်တစ်ခုကို မိဘများနှင့် ဆရာ/မ များသို့ ချပြပါ။
- တက်နက်ဆစ် ကောလိပ်၊ တက္ကသိုလ်များနှင့် အလုပ်ခန့်သူများကြား အထက်တန်းပြီးထားသူ ကျောင်းသား/သူများအတွက် အဆင်သင့်ဖြစ်စေရန် ယုံကြည်မှုနှင့် ပွင့်လင်းမြင်သာမှုတည်ဆောက်ပေးရမည်။
- ကျောင်းဆရာ/မများကိုလည်း ၎င်းတို့လက်တွေ့အသုံးပြုမည့် ညွှန်ကြားချက်များကို အားပြည့်ပေးရန် ကူညီပေးရမည်။
- ကျောင်းသား/သူများအားလုံးကို မျှမျှတတ သင်ကြားပေးရန် တာဝန်ခံမှုရှိရမည်။
- ထူချွန်ကျောင်းသား/သူများရှိသော ကျောင်းများကို အလေးပေးပြီး ထူချွန်ကျောင်းသားများထံမှ ကျွန်ုပ်တို့သင်ယူနိုင်မည်။

(ဤစာကို ဒီဇိုင်းဆွဲထားသည့် အစီရင်ခံစာ၏ စာမျက်နှာ ၄ တွင် ဖော်ပြထားပါသည်။)

TNReady ဆိုသည်မှာ အဘယ်နည်း။

၁၉၈၈ ခုနှစ်ကတည်းက ပြည်နယ်စစ်စာမေးပွဲများတွင် The Tennessee Comprehensive Assessment Program (TCAP) ကို ကျင့်သုံးလာခဲ့သည်။ ၎င်းတွင်အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှုရေးနှင့် သိပ္ပံဘာသာရပ်များတွင် ပြည်နယ်အဆင့် အကဲဖြတ်ချက်များဖြစ်သည့် TNReady ပါဝင်သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်တွင် ပညာရေးစနစ် အဆင့်မြှင့်တင်လိုက်သည်နှင့်အညီ စာမေးပွဲသည် နေ့စဉ်အမှု စာသင်ခန်းများတွင် ဆရာ/မများသင်ကြားနေသော အကြောင်းအရာများနှင့် ကိုက်ညီမှုရှိသင့်သည်။

TNReady သည် အခြေခံအလွတ်ကျက်နည်းနှင့် စာမေးပွဲဖြေဆိုနည်းအတွက်မဟုတ်ဘဲ အမှန်တကယ်နားလည်သည့် ကျောင်းသားများ ပေါ်ထွန်းရေးအတွက် ဖန်တီးလိုက်သည့် စနစ်ဖြစ်ပါသည်။ TNReady က အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှုရေးနှင့် သိပ္ပံဘာသာရပ်များတွင် လက်ရှိပြည်နယ်စံနှုန်းများကို ကျောင်းသားများ၏ နားလည်နိုင်ခြင်းကို တိုင်းတာပေးသည်။ ၎င်းသည် ကျွန်ုပ်တို့ကျောင်းသားများနားလည်သည့်အရာများကို အကဲဖြတ်ရန်နှင့် အနာဂတ်တွင်

ကျောင်းသား/သူများ၏ အောင်မြင်မှု ရရှိစေရန် ကျွန်ုပ်တို့ ကူညီနိုင်မည့် နည်းလမ်းဖြစ်ပါသည်။ ကျွန်ုပ်တို့ကလေးများကို ကျန်းမာရေးစစ်ဆေးရန် ဆရာဝန်များနှင့်ပြုရသကဲ့သို့ TNReady က မိဘများ၊ ကျောင်းသားများ၊ ဆရာ/များ ကျောင်းသားများ ပညာရေးလမ်းခရီးတွင် အောင်မြင်သည့်လမ်းကျောင်းပေါ်ရောက်စေရန် သေချာစေဖို့ နှစ်တိုင်း ပညာရေးစစ်ဆေးမှုများ ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

အဘယ်ကြောင့် TNReady လိုအပ်ပါသနည်း။

- ကောလိပ်နှင့် အလုပ်လိုအပ်ချက်များနှင့်ကိုက်ညီသည့် စွမ်းဆောင်ရည်များ မြှင့်တင်ပေးရန်
- ကျောင်းသား/သူများ နည်းလမ်းသစ်များဖြင့် သိရှိနိုင်သည့်အရာများကို လေ့လာခွင့်ပြုရန်
- ဆရာ/မများနှင့် မိဘများအတွက် ပိုမိုပြည့်စုံကောင်းမွန်သည့် အချက်အလက်များ ပံ့ပိုးပေးရန်
- လက်တွေ့ကမ္ဘာ့ပြဿနာများကို ဖြေရှင်းနိုင်သည့် စွမ်းရည်များမြှင့်တင်ပေးရန်

(ဤစာကို ဒီဇိုင်းဆွဲထားသည့် အစီရင်ခံစာ၏ စာမျက်နှာ 5 တွင် ဖော်ပြထားပါသည်။)

TCAP စာမေးပွဲတွင် မည်သည့်အကြောင်းအရာများပါဝင်ပါသနည်း။

TNReady

- သုံးတန်းမှ စတန်းအထိ နှစ်စဉ် အောက်ဖော်ပြပါ ဘာသာရပ်များကို ဖြေဆိုရသည်။ ၎င်းတို့မှာ -
 - အင်္ဂလိပ်စာဘာသာ
 - သင်္ချာဘာသာရပ်
 - လူမှုရေးဘာသာရပ်
 - သိပ္ပံဘာသာရပ်
- အထက်တန်းကျောင်းသား/သူများက အောက်ဖော်ပြပါ သင်ရိုးပြီးဆုံးခြင်း စာမေးပွဲများဖြေဆိုရသည်။ ၎င်းတို့မှာ
 - အင်္ဂလိပ်စာဘာသာ ၁
 - အင်္ဂလိပ်စာဘာသာ ၂
 - အင်္ဂလိပ်စာဘာသာ ၃
 - အက္ခရာသင်္ချာ ၁
 - ဂျီဩမေတြီသင်္ချာ ၂
 - အက္ခရာသင်္ချာ ၃
 - အမေရိကန်ပြည်ထောင်စု ပထဝီဝင်နှင့် သမိုင်း
 - ဓါတုဗေဒဘာသာရပ်
 - ဇီဝဗေဒဘာသာရပ်

*အင်္ဂလိပ်စာဘာသာရပ်လေ့လာသူများသည် ပြည်နယ်အဆင့် အကဲဖြတ်ချက်များ ဖြေဆိုရန်လိုအပ်သည်။ မျှော်မှန်းချက်တစ်ရပ်မှာ ပထမနှစ်ကျောင်းသား/သူများအတွက် ဖြစ်ပါသည်။ ထို့ပြင် EIs အစီအစဉ်အတွက် စာမေးပွဲဖြေဆိုသူများအတွက် နေရာထိုင်ခင်းများကိုလည်း စီစဉ်ပေးထားပါသည်။

မသန်စွမ်းများအတွက် အကဲဖြတ်ချက်များ

သုံးတန်းမှ ၁၁ တန်းအထိ မသန်စွမ်းကျောင်းသား/သူများအတွက် (ELA၊ သင်္ချာ၊ သိပ္ပံဘာသာရပ်နှင့် လူမှုရေးဘာသာရပ်) များကို အကဲဖြတ်စစ်ဆေးသည့် အခြားနည်းလမ်းများကို ကျင့်သုံးထားပါသည်။

- ဒုတိယတန်းကျောင်းသား/သူများအတွက် သင်္ချာနှင့် အင်္ဂလိပ်စာဘာသာရပ်များအတွက် အခြားနည်းဖြင့် စစ်ဆေးခြင်းများ ရှိပါသည်။
- အတန်း ၃-၈ အတွက် သင်္ချာနှင့် အင်္ဂလိပ်စာဘာသာရပ်များတွင် ပြည်နယ်ပေါင်းစုံ စစ်ဆေးအကဲဖြတ်ခြင်းစနစ်ကို အသုံးပြုပါသည်။
- အတန်း ၃-၈ ကျောင်းသား/သူများသည် လူမှုဘာသာရပ်များအတွက် TCAP အခြားကို ဖြေဆိုရပါသည်။
- ၁၁ တန်းအတွက် သင်္ချာနှင့် အင်္ဂလိပ်စာဘာသာရပ်များတွင် ပြည်နယ်ပေါင်းစုံ စစ်ဆေးအကဲဖြတ်ခြင်းစနစ်ကို အသုံးပြုပါသည်။
- ဆယ်တန်းသိပ္ပံဘာသာရပ်အတွက် TCAP ကိုကျောင်းသား/သူများ ဖြေဆိုရပါသည်။

(ဤစာကို ဒီဇိုင်းဆွဲထားသည့် အစီရင်ခံစာ၏ စာမျက်နှာ 6 တွင် ဖော်ပြထားပါသည်။)

ခြုံငုံရလျှင် ကျောင်းသား/သူများက ပြည်နယ်စစ် စာမေးပွဲအတွက် အချိန်နည်းနည်းသာလိုတော့မည်။ ထို့ပြင် စာမေးပွဲ သုံးပစ္စည်းများနှင့် အစီအစဉ်များသည် အဆင့်မြင့်လာမည်။ အပိုင်း၁နှင့် ၂အစား စာသင်နှစ် တစ်နှစ်ပြီးဆုံးတိုင်း စာမေးပွဲများကို မေးခွန်းတစ်စုံတည်းသာ ဖြေဆိုကြမည် ဖြစ်သည်။ ကျောင်းပတ်ဝန်းကျင်တစ်ခုလုံး သက်ရောက်မှုကို လျော့ချရန် ၎င်းက ယခင်နှစ် ဒုတိယပိုင်းထက် တစ်ပါတ်ပိုမိုတိုတောင်း စေမည်ဖြစ်သည်။ စာမေးပွဲကို အချိန်ကြာမြင့်စွာဖြေဆိုမည့်အစား တိုတောင်းသည့် စာမေးပွဲကို အခန်းဆက်ဖြေဆိုကြမည်။ နေ့စဉ် စာသင်ကြားချိန်နှင့်ညီမျှသည့် မိနစ် ၃၀ ခန့်သာ ကြာမည့်စာမေးပွဲစနစ်ဖြစ်သည်။ ဌာနအနေဖြင့် တက်နက်ဆစ်ပြည်ရှိ စာမေးပွဲစနစ်မြှင့်တင်ရာတွင် ဤအပြောင်းအလဲများက ကျွန်ုပ်တို့ကို ရိုက်ခတ်လာသည်။

၂၀၁၆- ၂၀၁၇ ပညာသင်နှစ်အတွက် ဖြေဆိုစေသည့် ဘာသာရပ်များ

TNReady သင်္ချာစစ်ဆေးခြင်းအတွက် ပြဿနာအဆင့်ဆင့်ကို ဖြေရှင်းစေပြီး ၎င်းတို့၏ ပြဿနာဖြေရှင်းနိုင်စွမ်းရည်ကို လေ့လာမည်ဖြစ်သည်။ ၎င်းကဏ္ဍ ဂဏန်းပေါင်းစက် အသုံးပြုခွင့်ပြုသည့်အပိုင်းနှင့် ဂဏန်းပေါင်းစက် ပိတ်ပင်သည့်အပိုင်းဟူ၍ နှစ်ပိုင်းခွဲခြားထားပါသည်။

TNready အင်္ဂလိပ်အကဲဖြတ်ချက်တွင် ပြီးခဲ့သည့်နှစ်အတိုင်းပင် စာရေးသားခြင်းပါဝင်မည်ဖြစ်သည်။ သို့သော် ဖြေဆိုချိန်ကို လျော့ထားပြီးဖြစ်သောကြောင့် သက်တောင့်သက်သာဖြေဆိုနိုင်ကြမည်ဖြစ်ပါသည်။ ဤအကဲဖြတ်ချက်က ဖြေဆိုသည့် အဖြေလွှာပေါ်တွင် ကျောင်းသားများ ဖြေဆိုသည့် အရေးအသား၌ အထောက်အထားများနှင့်တကွ ဖြေဆိုစေမည်ဖြစ်သည်။

ယခုနှစ် လူမှုရေးဘာသာရပ် TNReady အကဲဖြတ်ခြင်းတွင် သုံးတန်းမှ ရှစ်တန်းထိ ကွင်းဆင်းစေမည်ဖြစ်သည်။ ဆိုလိုသည်မှာ ကျောင်းဆရာ/မ၏ အကဲဖြတ်ခြင်းအပေါ် အမှတ်ပေးခြင်း မပြုဘဲနေမည်။ သို့ရာတွင် နောက်နောင်

အကဲဖြတ်ချက်အတွက် ပိုမိုထိရောက်သည့် နည်းလမ်းများရရှိနိုင်ရန် ဌာနအတွက် အထောက်အကူပြုမည်။ ၎င်းတွင် မေးခွန်းပုံစံ မျိုးစုံပါဝင်မည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု ပထဝီဝင်နှင့် သမိုင်းဘာသာရပ်သည် သင်ရိုးပြီးဆုံးအကဲဖြတ်ချက်များဖြစ်သောကြောင့် မိဘများ၊ ကျောင်းသားများနှင့် ကျောင်းဆရာ/မများကို အောင်စာရင်းပေးပို့မည်ဖြစ်သည်။

၃-၁၁ တန်းအထိ TNReady သိပ္ပံဘာသာရပ်စစ်ဆေးခြင်းသည် ယခင်နှစ်နှင့်အတူတူပင်ဖြစ်သည်။ အဖြေမှန်ရွေးသည့် မေးခွန်းပုံစံဖြစ်နေသော်လည်း ဌာနက လာမည့်နှစ်များတွင် ကျောင်းသားများ၏ နားလည်မှတ်ယူနိုင်စွမ်းကို သိရှိစေနိုင်မည့် မေးခွန်းပုံစံကို စီစဉ်နေပါသည်။

(ဤစာကို ဒီဇိုင်းဆွဲထားသည့် အစီရင်ခံစာ၏ စာမျက်နှာ 7 တွင် ဖော်ပြထားပါသည်။)

စာမေးပွဲဖြေဆိုချိန် မည့်မျှကြာမည်နည်း။

ယေဘုယျအားဖြင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ပြည်နယ်စစ် စာမေးပွဲဖြေဆိုသည့်အချိန်ထက် ၃၀%ခန့် လျော့နည်းမည်။ ၃-၈ တန်းတွင် အတန်းပေါ်မူတည်ပြီး TNReady က မိနစ် ၂၀၀-၂၁၀ ကို တိုတောင်းစေသည်။ သင်ရိုးပြီးစာမေးပွဲအတွက် မိနစ် ၄၀-၁၂၀အထိ လျော့ပြီးဖြစ်ပြီး၊ မပြောင်းလဲသည့် ဘာသာရပ်များမှာ ဇီဝဗေဒနှင့် ဓါတုဗေဒများဖြစ်ကြပါသည်။ အောက်ပါစာမျက်နှာတွင် ဖော်ပြထားသည့် ဇယားချက်က ယခုနှစ်အတွက် စာမေးပွဲကြာမြင့်ချိန်နှင့် ၂၀၁၅-၂၀၁၆ စာမေးပွဲ ကြာမြင့်ချိန်များကို လျော့ချထားသည့်အချိန်များကို ဖော်ပြထားပါသည်။

ခရိုင်နှင့်ကျောင်းများက အခြားထပ်ဆောင်းစာမေးပွဲများကို ထပ်ဖြည့်မည်ဆိုပါ ပြည်နယ်စစ်အတွက် အသုံးပြုလိုက်သည့် အချိန်သည် စာသင်နှစ်တစ်နှစ်၏ ၁ % နှင့် နည်းသည်။

(ဤစာကို ဒီဇိုင်းဆွဲထားသည့် အစီရင်ခံစာ၏ စာမျက်နှာ 8 တွင် ဖော်ပြထားပါသည်။)

၂၀၁၆-၂၀၁၇ စာမေးပွဲ အချိန်ဇယားပြ ချက်

အတန်း	အင်္ဂလိပ်စာဘာသာ	သင်္ချာဘာသာရပ်	သိပ္ပံဘာသာရပ်	လူမှုရေးဘာသာရပ်
အတန်း ၂	*စိတ်ကြိုက် - ခရိုင် ရွေးချယ်မှု* အပိုင်းခွဲ ၁- ၄၀ မိနစ် အပိုင်းခွဲ ၂- ၄၀ မိနစ် အပိုင်းခွဲ ၃- ၄၂ မိနစ် အပိုင်းခွဲ ၄- ၄၀ မိနစ်	*စိတ်ကြိုက် - ခရိုင် ရွေးချယ်မှု* အပိုင်းခွဲ ၁- ၄၀ မိနစ် အပိုင်းခွဲ ၂- ၄၂ မိနစ် စုစုပေါင်း - ၈၂ မိနစ်		

အတန်း ၈	အပိုင်းခွဲ ၁- ၈၅ မိနစ် (အရေးအသား) အပိုင်းခ ၂- ၅၀ မိနစ် အပိုင်းခ ၃- ၅၀ မိနစ် အပိုင်းခ ၄- ၄၅ မိနစ် စုစုပေါင်း - ၂၃၀ မိနစ် ၉၀ မိနစ်လျှော့ချပြီး	အပိုင်းခွဲ ၁- ၄၀ မိနစ် (ဂဏန်းပေါင်းစက် မသုံးရ) အပိုင်းခွဲ ၂- ၃၀ မိနစ် အပိုင်းခ ၃- ၅၅ မိနစ် စုစုပေါင်း - ၁၀၅ မိနစ် ၂၅ မိနစ် လျှော့ချပြီး	အပိုင်းခွဲ ၁- ၄၈ မိနစ် အပိုင်းခွဲ ၂- ၄၇ မိနစ် စုစုပေါင်း - ၉၅ မိနစ် အပြောင်းအလဲမရှိ	ကွင်းဆင်းစစ်ဆေးခြင်း - ၅၀ မိနစ် စုစုပေါင်း - ၅၀ မိနစ်
---------	--	---	--	---

(ဤစာကို ဒီဇိုင်းဆွဲထားသည့် အစီရင်ခံစာ၏ စာမျက်နှာ ၇ တွင် ဖော်ပြထားပါသည်)

အထက်တန်းကျောင်း သင်ရိုးပြီး စာမေးပွဲ	ကြိမ်	လျှော့ချခြင်း
အင်္ဂလိပ်စာဘာသာရပ် ၁/၂/၃	အပိုင်းခွဲ ၁- ၈၅ မိနစ် (အရေးအသား) အပိုင်းခွဲ ၂- ၅၀ မိနစ် အပိုင်းခ ၃- ၄၀ မိနစ် အပိုင်းခ ၄- ၄၅ မိနစ် စုစုပေါင်း - ၂၃၀ မိနစ်	မိနစ် ၁၂၀ လျှော့ချခြင်း
သင်္ချာဘာသာရပ် ၁/၂/၃	အပိုင်းခွဲ ၁- ၃၅ မိနစ် (ဂဏန်းပေါင်းစက် မသုံးရ) အပိုင်းခွဲ ၂- ၅၅ မိနစ် အပိုင်းခ ၃- ၅၅ မိနစ် စုစုပေါင်း - ၁၄၅ မိနစ်	၆၅ မိနစ် လျှော့ချခြင်း
အက္ခရာ ၁/၂	အပိုင်းခွဲ ၁- ၃၅ မိနစ် (ဂဏန်းပေါင်းစက် မသုံးရ) အပိုင်းခွဲ ၂- ၅၅ မိနစ် အပိုင်းခ ၃- ၅၅ မိနစ် စုစုပေါင်း - ၁၄၅ မိနစ်	၆၅ မိနစ် လျှော့ချခြင်း
ဂျီဩမီတြီသင်္ချာ	အပိုင်းခွဲ ၁- ၃၅ မိနစ် (ဂဏန်းပေါင်းစက် မသုံးရ) အပိုင်းခွဲ ၂- ၅၅ မိနစ် အပိုင်းခ ၃- ၅၅ မိနစ် စုစုပေါင်း - ၁၄၅ မိနစ်	၆၅ မိနစ် လျှော့ချခြင်း
ဇီဝဗေဒဘာသာရပ်	အပိုင်းခွဲ ၁- ၇၅ မိနစ် စုစုပေါင်း - ၇၅ မိနစ်	အပြောင်းအလဲမရှိ
ဓါတုဗေဒဘာသာရပ်	အပိုင်းခွဲ ၁- ၇၅ မိနစ် စုစုပေါင်း - ၇၅ မိနစ်	အပြောင်းအလဲမရှိ
အမေရိကန်ပြည်ထောင်စု ပထဝီဝင်နှင့် သမိုင်း	အပိုင်းခွဲ ၁- ၅၀ မိနစ် (အရေးအသား) အပိုင်းခွဲ ၂- ၄၅ မိနစ် အပိုင်းခ ၃- ၄၅ မိနစ် စုစုပေါင်း - ၁၄၀ မိနစ်	၄၀ မိနစ် လျှော့ချပြီး

(ဤစာကို ဒီဇိုင်းဆွဲထားသည့် အစီရင်ခံစာ၏ စာမျက်နှာ ၉ တွင် ဖော်ပြထားပါသည်။)

TNReady တွင် မည်သည့် မေးခွန်းအမျိုးအစားများ ပါဝင်သနည်း။

TNReady စာပေးပွဲတွင် ယခင်စာမေးပွဲများထက် ပိုမိုလေးနက်သည့် အသိပညာများစစ်ဆေးပါမည်။ ဥပမာအားဖြင့် အင်္ဂလိပ်စာဘာသာရပ်တွင် ကျောင်းသား/သူများက စာပိုဒ်တစ်ပိုဒ်ဖတ်ပြီး ၎င်းတို့အဖြေအတွက် အထောက်အကူပြုစေသည့် အချက်အလက်များနဲ့ ဖြေဆိုရမည်ဖြစ်သည်။ သင်္ချာဘာသာရပ်တွင် အဆင့်ဆင့်ဖြေရှင်းရမည့် ပစ္စည်းများကို ဂဏန်းပေါင်းစက်မသုံးပဲ ဖြေဆိုရမည်။ TNReady က ကျောင်းသား/သူများ သိသည့်အရာနှင့် တတ်စွမ်းနိုင်သည့်အရာများကို နည်းလမ်းပေါင်းစုံဖြင့် ဖော်ပြစေရန် အထောက်အကူပြုသည်။

စာသင်နှစ်တစ်နှစ်ပြီးဆုံးတိုင်း ကျောင်းသားစွမ်းရည်ကို အကဲဖြတ်ရန် အဖြေမှန်ရွေးခြင်း၊ ပရိုဂျက်၊ အရေးအသားအိမ်စာများ ပါဝင်သည့် နည်းလမ်းကို ဆရာ/မများသုံးနေကြကြောင်း ကျွန်ုပ်တို့သိပါသည်။ ထို့အတူ TNReady က ကျောင်းသားများ သိသည့်အချက်များကို ဖော်ထုတ်ပေးရန် နည်းလမ်းပေါင်းစုံကို အသုံးပြုထားသည်။ အောက်ပါစာမျက်နှာများတွင် အတန်းနှင့် ဘာသာရပ်အမျိုးမျိုးအတွက် TNReady က ပြင်ဆင်ထားသည့် မေးခွန်းပုံစံ အနည်းငယ်ကို ဖော်ပြထားပါသည်။ အဖြေမှန်များကို လိမ္မော်ရောင်ဖြင့်ဖော်ပြထားပါသည်။

(ဤမေးခွန်းများကို ဒီဇိုင်းဆွဲထားသည့် အစီရင်ခံစာ၏ စာမျက်နှာ ၉-၁၁ တွင် ဖော်ပြထားပါသည်။)

(နောက်ဆုံးထုတ် ဗားရှင်းတွင် မေးခွန်းများကို ထည့်သွင်းဖော်ပြပါမည်။)

(ဤစာကို ဒီဇိုင်းဆွဲထားသည့် အစီရင်ခံစာ၏ စာမျက်နှာ ၁၁ တွင် ဖော်ပြထားပါသည်။)

TNReady အတွက် ကျောင်းသားပြင်ဆင်ရန် မည်သည့်လက်တွေ့နည်းလမ်းများ ရရှိနိုင်ပါသလဲ။

TNReady အတွက် အကောင်းဆုံးပြင်ဆင်နည်းမှာ စာသင်ခန်းထဲတွင် နေ့စဉ်သင်ကြားချက်များကို လိုက်နာခြင်းဖြစ်နေစဉ် မိဘများနှင့် ကျောင်းဆရာ/မများက ကျောင်းသားများအောင်မြင်မှုအတွက် ထပ်ဆောင်နည်းလမ်းများလည်း လိုအပ်ကြကြောင်း ကျွန်ုပ်တို့သိရှိပါသည်။ ယခုနှစ် TNReady အတွက် မေးခွန်းပုံစံသည် နောက်ဆုံးနှစ်ကျောင်းသားများအတွက် ယခင်မေးခွန်းပုံစံများနှင့် အတူတူဖြစ်ပြီး၊ စာသင်ခန်းထဲတွင် နေ့စဉ်သင်ကြားသည့် ကျောင်းသားများနှင့် အတူတူပင်ဖြစ်သည်။

မိဘများအတွက် လက်တွေ့မေးခွန်းများ
TNReady လက်တွေ့မေးခွန်းများကို လာမည့်လတွင် အွန်လိုင်း၌မိဘများအတွက် ရယူနိုင်မည်ဖြစ်သည်။ အချက်အလက်အပြည့်အစုံအတွက် TNReady.gov ကို ဆက်လက်ဖတ်ရှုပါ။

လေ့ကျင့်ခန်းမေးခွန်းများ
ကျောင်းဆရာ/မများက လေ့ကျင့်ခန်းမေးခွန်းများကို ရရှိနိုင်သည်။ ၎င်းတွင် EdToolsခေါ်သည့် အတွင်းပိုင်းစနစ် စာမေးပွဲတွင် ပါသည့်အချက်ပေါ်အခြေခံပြီး မေးခွန်းပုံစံ(ဥပမာ)များ ဖော်ပြထားပါသည်။ လေ့ကျင့်ခန်းမေးခွန်းများကို

စာမေးပွဲစစ်ဆေးသည့် အတန်းနှင့် ဘာသာရပ်တိုင်းတွင် ရပါသည်။ ကျောင်းဆရာ/မများက ကျောင်းသားများအတွက် စာမေးပွဲပြင်ဆင်ပေးရန် စာသင်ခန်းထဲတွင်လည်း လေ့ကျင့်ခန်းမေးခွန်းများကို အသုံးပြုနိုင်သည်။

(ဤစာကို ဒီဇိုင်းဆွဲထားသည့် အစီရင်ခံစာ၏ စာမျက်နှာ ၁၂ တွင် ဖော်ပြထားပါသည်။)

TNReady အွန်လိုင်းစနစ်ကို အဘယ့်ကြောင့် ဖြေဆိုရမည်နည်း။

တက်နက်ဆစ်ပြည်နယ်က ပြည်နယ်အဆင့်ရေး၊ ဒေသန္တရအဆင့် နည်းပညာများအဆင်သင့်ဖြစ်နေသည့်အချိန်တွင် အွန်လိုင်းအုပ်ချုပ်ရေးစနစ်ဖြင့် စာမေးပွဲစစ်ဆေးမည်ဖြစ်သည်။ နောက်လာမည့် စာသင်နှစ်များအတွက် ၃-၈ တန်းများအတွက် ပြည်နယ်စစ် စာမေးပွဲ စာရွက်နှင့်ခဲတံဖြင့် ဖြေဆိုစေမည်ဖြစ်သည်။

ဌာနက အထက်တန်း သင်ရိုးပြီးစာမေးပွဲအတွက် အွန်လိုင်းစနစ်ကိုထောက်ပံ့ပေးနိုင်ရန် TNReady ကို တာဝန်ယူဆောင်ရွက်နေသော Questar နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထိုအွန်လိုင်းစနစ်သည် အောင်အောင်မြင်မြင် နဲ့ နွေဦးပိုင်းတွင် အကောင်အထည်ဖော်ပြီးပါက သင်္ချာ၊ အင်္ဂလိပ်၊ အမေရိကန်ပြည်ထောင်စု သမိုင်းနှင့် ပထဝီဝင်ဘာသာရပ်များကို စစ်ဆေးမည်ဖြစ်သည်။ သို့သော်လည်း သတ်မှတ်ပြီးသား အစီအစဉ်အရ အထက်တန်းအားလုံးကိုမူ သင်ရိုးပြီးဆုံး စာမေးပွဲကို စာရွက်နဲ့ ခဲတံဖြင့် ဖြေဆိုရမည်။

နွေဦးပေါက်တွင် အွန်လိုင်းစာမေးပွဲစနစ်အတွက် ကျောင်းတိုင်းက အဆင်သင့်ဖြစ်နေကြရင်တောင်မှ ခရိုင်စစ် စာမေးပွဲများတွင် ယခုနှစ်ကျောင်းသားများအတွက် စာရွက်နှင့်ခဲတံ ဖြင့်ဖြေဆိုရန် ရွေးချယ်ခွင့်ပေးထားပါသည်။

ဖီဝေဒဘာသာရပ်နှင့် ဓါတုဗေဒဘာသာရပ်တို့ကို စာရွက်နှင့်ခဲတံဖြင့်သာ ဖြေဆိုရမည်။ မသန်စွမ်းကျောင်းသားများအတွက် MSAA ကို အွန်လိုင်းစနစ်ဖြေဆိုရန်လည်းကောင်း၊ စာရွက်ဖြင့် ဖြေဆိုရန်သော်လည်းကောင်း ရွေးချယ်နိုင်ကြပြီး၊ TCAP အကဲဖြတ်ချက်များကို စာရွက်နှင့်ခဲတံဖြင့်သာ ဖြေဆိုရမည်ဖြစ်သည်။

အွန်လိုင်းစာမေးပွဲကို ဖြေဆိုရန် ကျွန်ုပ်အထက်တန်းကျောင်းသားကို သို့မည်ပုံပြင်ဆင်ကူညီပေးရမည်နည်း။

အဆင့်မြင့်ပညာရေးတွင် လုပ်ငန်းတိုင်းနှင့် ခေတ်နှင့်လျော်ညီသည့် အင်တာနက်ကို အသုံးပြုကြပြီး လုပ်ငန်းတိုင်းကို ပြီးစီးကြသည်။ ၎င်းက ကျွန်ုပ်တို့ကမ္ဘာကြီးတွင် လုပ်ငန်းလည်ပတ်နေပုံဖြစ်ပါသည်။ ကျွန်ုပ်တို့က နည်းပညာများနှင့် အကျွမ်းတဝင်ရှိစေရန် ကျောင်းသားများအနာဂါတ်ကို ပြင်ဆင်ပေးရမည်။ ၎င်းစိတ်ထားဖြင့် အထက်တန်းကျောင်းများတွင် သင်ရိုးပြီးဆုံးစာမေးပွဲကို အွန်လိုင်းဖြင့် ဖြေဆိုရန် ရွေးချယ်စရာရှိလာမည် ဖြစ်သည်။

သင့်ကျောင်းသားကို ပြင်ဆင်ပေးရန် ကျောင်းသားများကို ဒီဂျီတယ်စနစ်သုံး ပစ္စည်းများနှင့် အကျွမ်းတဝင်ရှိစေရန် နေ့စဉ်အသုံးပြုဖို့ တိုက်တွန်းပါ။ စာမေးပွဲရက်နီးကာမှ ကျောင်းသားများကို laptop, tablet သို့မဟုတ် desktop

ကွန်ပျူတာ အသုံးပြုနည်းသင်ပေးရန် စောင့်ဆိုင်းခြင်းမပြုပါနဲ့။ ယခင်နှစ်နဲ့အလားတူပင် ဆောင်းကုန်ပိုင်းတွင် ကျောင်းသားများအတွက် လေ့ကျင့်ခန်းပိုတယ်များ ရရှိမည်ဖြစ်သည်။

ကျွန်ုပ်တို့ တက်နက်ဆစ်ပြည်နယ်ကျောင်းသားအချို့တွင် အိမ်သုံးကွန်ပျူတာနှင့် အင်တာနက်မရှိကြောင်း သိရှိထားပါသည်။ ကျောင်းပြင်ပချိန်များတွင် အင်တာနက်ရရှိမှုက အခက်အခဲဖြစ်နေလျှင် သင့်ကျောင်းသားကို ထိုအခက်အခဲအကြောင်းကို ကျောင်းအုပ်နှင့်တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းပါသည်။ ကွန်ပျူတာကို ပြည်သူ့စာကြည့်တိုက်၊ ကွန်မြူနတီစင်တာ နှင့်/သို့မဟုတ် ဘုရားဝတ်ပြုရာနေရာများတွင် အသုံးပြုနိုင်ပါသည်။

(ဤစာကို ဒီဇိုင်းဆွဲထားသည့် အစီရင်ခံစာ၏ စာမျက်နှာ ၁၃ တွင် ဖော်ပြထားပါသည်။)

TNReady ကို ကျွန်ုပ်ကျောင်းသားသည် မည်သည့်အချိန်တွင် ဖြေဆိုရမည်နည်း။

TNReady အကဲဖြတ်အမှတ်များအားလုံးကို နှစ်ကုန်ပိုင်းတွင် ဖြေဆိုရပါမည်။ (သို့မဟုတ် မှတ်သားပြီးသား အစီအစဉ်အရ အထက်တန်းကျောင်းသားအများအတွက် စီမံကိန်းကုန်ပိုင်းတွင် ဖြေဆိုရမည်။) အကဲဖြတ်ချက်အားလုံးကို administration window တစ်ခုမှာ ဖြေဆိုရမည်။

TNReady ကို ဧပြီလ ၁၇ မှ မေလ ၅ ရက်နေ့ ကြားတွင် ဖြေရမည်ဖြစ်ပြီး၊ ခရိုင်စစ် စာပေးပွဲလှုပ်ရှားမှုများ၏ သက်ရောက်မှုကို လျော့ချရန် စီစဉ်နေကြဆဲဖြစ်ပါသည်။ အရေးအသားပိုင်းပါဝင်သော အင်္ဂလိပ်စာဘာသာရပ်စာမေးပွဲ ပထမပိုင်းကို ၃ပါတ်မြောက် ပထမဆုံးပါတ်တွင် ဖြေဆိုရမည်ဖြစ်သည်။ မှတ်သားထားသည့် ဆောင်းအစီအစဉ်အရ အထက်တန်းကျောင်းများအတွက် စာမေးပွဲကို နိုဝင်ဘာလ ၂၈ နှင့် ဒီဇင်ဘာလ ၁၆ ရက်နေ့ကြားတွင် ကျင်းပမည်ဖြစ်သည်။ မှတ်သားထားသည့် ဆောင်းအစီအစဉ်တွင် ဖြေဆိုသူများက စာရွက်နှင့်ခဲတံဖြင့်သာ ဖြေဆိုရမည်။

မသန်စွမ်းကျောင်းသားများအတွက် MSAA (သင်ချုံနှင့် ELA) နှင့် TCAP (သိပ္ပံနှင့် လူမှုရေးဘာသာရပ်များ) အခဲဖြတ်ချက်များကို နွေဦး ဒုတိယအကြိမ်မြောက်တွင် ဖြေဆိုရမည်ဖြစ်သည်။

စာမေးပွဲတွင် မေးထားသည့်အကြောင်းအရာများကို ဖြေဆိုနိုင်ရန် မည်သည့်အထောက်အပံ့များက ကျောင်းသားများအတွက် အထောက်အကူဖြစ်စေမည်နည်း။

ယခင်နှစ်များတွင် ဝင်ရောက်ဖြေဆိုမည့်ကျောင်းသားတိုင်းအတွက် နေရာထိုင်ခင်းကို အပြည့်အစုံပြင်ဆင်ပေးထားပါသည်။ IEP အဖွဲ့သားများက နေရာထိုင်ခင်း ချထားပေးရေးတွင် ကူညီပေးကြမည်ဖြစ်သည်။ ယခင်နှစ်များအတိုင်းပင် လုပ်ဆောင်ကြရမည်။

မသန်စွမ်းကျောင်းသားမိဘများအတွက် TNReady ဖြေဆိုရန် ပြင်ဆင်သင့်သည်များနှင့် နေရာထိုင်ခင်းအတွက် ထပ်ဆောင်း အချက်အလက်များကို TNReady.gov သို့ဖတ်ရှုနိုင်ပါသည်။

(ဤစာကို ဒီဇိုင်းဆွဲထားသည့် အစီရင်ခံစာ၏ စာမျက်နှာ ၁၄ တွင် ဖော်ပြထားပါသည်။)

TNReady ရမှတ်များကို မည်သို့မည်ပုံ ကျောင်းသားရသည်ဆိုသည်ကို မည်သည့်အချိန်တွင် သိရှိနိုင်ကြမည်နည်း။

TNReady ပထမနှစ်အောင်စာရင်းကို နောက်ကျမှ ကြေညာမည်။ အကြောင်းရင်းမှာ ကျောင်းဆရာ/မများနှင့်ဌာနက အမှတ်များကို နွေရာတွင် စိစစ်ကြမည်။ ထို့ကြောင့် ၂၀၁၇ ဆောင်းပိုင်းတွင် ၃-၈ တန်းအထိ အမှတ်စာရင်းကို တရားဝင် ကြေညာမည်ဖြစ်သည်။ သင်ရိုးပြီးဆုံး စာမေးပွဲအတွက် ၂၀၁၇ နွေရာသီတွင် အောင်စာရင်းကို မိသားစုများနှင့်ကျောင်းများတွင် ထုတ်ပြန်နိုင်ရန် ဌာနက စီစဉ်နေဆဲဖြစ်သည်။ နောက်နောင် စာမေးပွဲစီမံခန့်ခွဲခြင်းအတွက် ၃-၈ တန်းနှင့် အထက်တန်းများအတွက် အောင်စာရင်းကို ဌာန ထုတ်ပြန်မည်ဖြစ်သည်။

၂၀၁၅-၂၀၁၆ သင်ရိုးပြီး ပြည်နယ်စစ်စာမေးပွဲမှ ဒေတာများနှင့် ရမှတ်များကို ယခင်နှစ် ဌာနက စီစဉ်ထားသည်အတိုင်းယခုနှစ်ဆောင်းကုန်တွင် ထုတ်ပြန်မည်။ အင်္ဂလိပ်စာဘာသာရပ်၊ သင်္ချာနှင့် အမေရိကန်ပြည်ထောင်စု သမိုင်းနှင့် ပထဝီဝင်ဘာသာရပ်ကို သင်ရိုးပြီးစာမေးပွဲတွင် ဖြေဆိုသူကျောင်းသားများက မိဘနှင့်ကျောင်းသားများအတွက် ပိုမိုကောင်းမွန်သည့် အချက်အလက်များပါသည့် အသစ်သော ရီပိုကဒ်များဖြင့် အပြည့်အစုံကြေမည်ဖြစ်သည်။ ၃-၈ တန်းအတွက် အောင်စာရင်းကို ဒေတာများ ပိုပြီးကန့်သတ်ထားမည်။ ဥပမာ ဌာနက ကျောင်းသားတစ်ဦးသည် မေးခွန်းများကို မှန်ကန်အောင် မည်မျှဖြေဆိုနိုင်ခဲ့သည် စသည်တို့ပါဝင်မည်ဖြစ်သော်လည်း ၎င်းရမှတ်များက ကျောင်းသား၏ လုပ်ဆောင်မှုနှင့် ဖွံ့ဖြိုးမှုအဆင့်ကို အကဲဖြတ်လိုသည်မဟုတ်ပါ။

TNReady ရမှတ်များက ယခင်စာမေးပွဲရမှတ်များနှင့် မည်သို့နှိုင်းယှဉ်မည်နည်း။

စာမေးပွဲပုံစံသစ်နှင့်အတူ ကျောင်းသားနှင့်ဆရာ/မများ၏မျှော်မှန်းချက်များသည် မြင့်တက်လာသည်နှင့်အမျှ ယခင် TCAP အကဲဖြတ်အမှတ်များနှင့်ယှဉ်ကြည့်ပါက ၃-၈တန်းမှကျောင်းသား/သူများအတွက် ပထမဆုံးနှစ်ရမှတ်သည် အနည်းငယ် ကျဆင်းနေမည်ဟု ကျွန်ုပ်တို့ ခန့်မှန်းထားကြပါသည်။ TNReady မှ ပထမဆုံးနှစ်ရလဒ်များကို နောက်လာမည့် ရလဒ်များနှင့်ယှဉ်ကြည့်ပါက လျင်မြန်သည့် တိုးတက်မှုရှိကြောင်း တိုင်းတာနိုင်ရန် အခြေခံမျဉ်းများရေးဆွဲချမှတ်ပေးနိုင်မည်ဟု ကျွန်ုပ်တို့မျှော်မှန်းထားကြပါသည်။ မိဘများအတွက် သင့်အိမ်တွင် သင့်ကလေးလိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးပေးရန်နှင့် သင့်ကလေးဆရာ/မနှင့် နောက်ထပ်လိုအပ်သည်များ ဖြည့်ဆည်းပံ့ပိုးပေးရန် မည်သည့်အချက်များ ဆွေးနွေးဖို့လိုသည် ဆိုသည်ကို ဖော်ထုတ်ရန်စာမေးပွဲမှ အချက်အလက်များကို အသုံးပြုနိုင်ပါသည်။ ထိုသို့ဖြင့် အထက်တန်းပြီးဆုံးသည်အထိ အကောင်းဆုံးအောင်မြင်မှုရဖို့ရန် ပညာရေးအသိပညာများနှင့် စွမ်းရည်များကို တစ်ဆင့်ပြီးတစ်ဆင့် ပံ့ပိုးကူညီရမည်။

မိဘများထံ ရီပိုကဒ်သစ်က ယခင်ကန့်မတူ ပိုမိုကောင်းမွန်သည့် အချက်အလက်များပါဝင်မည်ဖြစ်ပြီး၊ အကဲဖြတ်အမှတ်ပေးအစီအစဉ်ပြီးသည်နှင့် တပြိုင်နက် မိဘများထံ အရောက်ပို့ပေးမည်ဖြစ်သည်။ ၂၀၁၅-၂၀၁၆

စာသင်နှစ်အတွင်း သင်ရိုးပြီးစာမေးပွဲဖြေဆိုထားသူ ကျောင်းသားများအတွက် ၎င်းတို့၏ မိဘများနှင့် ဆရာများက ရီပို့ကဒ်သစ်ကို ဆောင်းပိုင်းတွင် လက်ခံကြမည်။ ကျောင်းသားတစ်ဦးချင်းစီ၏ အားသာချက် သို့မဟုတ် အကူအညီလိုအပ်သည့် အားနည်းချက်များကို ဖော်ထုတ်ပြသရန် ဘာသာရပ်တစ်ခုချင်းစီကို အမျိုးအစားခွဲခြားမည်ဖြစ်သည်။ ထိုသို့ဖြင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် ဒေသန္တရ အဆင့် ကျောင်းများတွင် ကျောင်းသားအချင်ချင် နှိုင်းယှဉ်နိုင်ရန် စီစဉ်နေပါသည်။ နောက် စာမျက်နှာတွင် TNReady အတွက် ရီပို့ကဒ်အသစ် နမူနာကို တွေ့ရမည်။

(နမူနာကို ဒီဇိုင်းဆွဲထားသည့် အစီရင်ခံစာ၏ စာမျက်နှာ ၁၅ တွင် ဖော်ပြထားပါသည်။)

(နောက်ဆုံးထုတ် ဗားရှင်းတွင် နမူနာများကို ထည့်ပါမည်)

(ဤစာကို ဒီဇိုင်းဆွဲထားသည့် အစီရင်ခံစာ၏ စာမျက်နှာ ၁၆ တွင် ဖော်ပြထားပါသည်။)

TNReady ရမှတ်များကို မည်သို့မည်ပုံ ဆုံးဖြတ်ပါသနည်း။

အမှတ်ပေး လုပ်ငန်းစဉ်

- ခရိုင်ပေးပို့သည့် ပစ္စည်းများ
- Questar စကင်ဖတ်ထားသည့် စာရွက်စာတမ်းအားလုံး
- ပစ္စည်းများကို လက်ဖြင့် အမှတ်ပေးထားပါသည်
- စံချိန်စံနှုန်းသတ်မှတ်ခြင်းအတွက် စီမံခန့်ခွဲမှု
- TVAAS ဒေတာရရှိနိုင်သည်
- ကျောင်းသားအောင်စာရင်းထုတ်ပြန်

စံချိန်စံနှုန်းသတ်မှတ်ချက်ဆိုသည်မှာ အဘယ်နည်း။

ကျောင်းသားတစ်ဦး၏ အမှန်တကယ်လုပ်နိုင်စွမ်းကို ဆုံးဖြတ်ပေးသည့် အလွယ်ဆုံးမှ အခက်ဆုံး မေးခွန်းအဆင့်သတ်မှတ်ချက်ဖြစ်ပါသည်။ ထို့ကြောင့်သာလျှင် ကျောင်းသားက စာမေးပွဲဖြေဆိုပြီးနောက်ပိုင်းတွင်သာ စံချိန်စံနှုန်းသတ်မှတ်ချက်ကို လုပ်ဆောင်နိုင်ပါသည်။

ကျောင်းတစ်ဦးချင်းကသူ့အဆင့်နှင့်တူလုပ်ဆောင်နိုင်သည်များ၊ သိရှိသင့်သည်များကို ကျယ်ကျယ်ပြန့်ပြန့် အနက်ဖွင့်ဆိုအပေါ်အခြေခံပြီး ကျွမ်းကျင်မှုအဆင့်တစ်ခုချင်းစီကို သတ်မှတ်နိုင်ထားသည့် မေးခွန်းတစ်ခုစီကို တက်နက်ဆစ်ပြည်နယ် ကျောင်းဆရာ/မများက ထုတ်ထားခြင်းဖြစ်ပါသည်။ ၎င်းဖြစ်စဉ်ကို စံချိန်စံနှုန်းသတ်မှတ်ခြင်း ဟုခေါ်သည်။

cut score ဆိုသည်မှာ အဘယ်နည်း။

° အဆင့်နှစ်ဆင့် စုံမှတ်လုပ်ဆောင်ချက်ကို cut score ဟုခေါ်သည်။ cut score သုံးခုက လုပ်ဆောင်ချက်အဆင့်လေးဆင့်ကို ဆုံးဖြတ်သည်။

လုပ်ဆောင်ချက်အဆင့်ဆိုသည်မှာ အဘယ်နည်း။

cut score ဆိုသည်မှာ လုပ်ဆောင်ချက်အဆင့်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားရန် ကျောင်းသားတစ်ဦး ရရှိသင့်သည့် အနည်းဆုံးအမှတ်ပင်ဖြစ်သည်။

လုပ်ဆောင်ချက်အဆင့်ဆိုသည်မှာ စွမ်းဆောင်ရည်နှင့် မတူချေ။ လုပ်ဆောင်ချက်အဆင့်များသည် စွမ်းဆောင်ရည်ကို ဆုံးဖြတ်ရန် အသုံးပြုပါသည်။

(၎င်းကို ဒီဇိုင်းဆွဲထားသည့် ရှိပို့ကဒ်၏ စာမျက်နှာ ၁၇ တွင် ဖော်ပြထားပါသည်။)

စံချိန်စံနှုန်းသစ်များက TNReady အပေါ်မည်သို့ အကျိုးသက်ရောက်စေမည်နည်း။

တက်နက်ဆစ်ပြည်နယ် ကျောင်းဆရာ/မများနှင့် ပိုမိုကျယ်ပြန့်ပညာရေးအဖွဲ့အစည်းတို့က ပြီးခဲ့သည့်နှစ်များစွာကတည်းက သင်္ချာနှင့် အင်္ဂလိပ်ဘာသာရပ်အတွက် ပညာရေးစံချိန်စံညွှန်းကို စိစစ်ပြင်ဆင်နေကြပြီးဖြစ်သည်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်းတွင် တက်နက်ဆစ်စာသင်ခန်းများတွင် စံချိန်စံနှုန်းသစ်ကို အပြည့်အဝ အကောင်အထည်ဖော်မည်။ ထိုအပြောင်းအလဲအတွက် လိုအပ်သောအရာများပြင်ဆင်ခြင်းအတွက် ၂၀၁၆-၂၀၁၇ နှစ်ကတည်းက ဆရာ/မ များမွမ်းမံသင်တန်းပို့ချမည်ဖြစ်သည်။ သို့သော်လည်း ၂၀၁၆-၂၀၁၇ TNReady စာမေးပွဲသည် နှစ်အတော်ကြာသင်ကြားနေကြပြီးဖြစ်သော စံချိန်စံနှုန်းများနှင့် ကိုက်ညီမှုရှိသည်။

သိပ္ပံနှင့် လူမှုရေးဘာသာရပ်များကိုလည်း ပြန်လည်ဆန်းစစ်နေကြဆဲဖြစ်သည်။ လက်ရှိ အစီအစဉ်အရ သိပ္ပံဘာသာရပ် စံချိန်စံနှုန်းသစ်များကို ၂၀၁၈-၂၀၁၉တွင် မိတ်ဆက်နိုင်မည်ဖြစ်ပြီး၊ လူမှုရေးဘာသာရပ်ကိုမူ ၂၀၁၉-၂၀ တွင်သာ သက်ရောက်မှုရှိမည်ဖြစ်သည်။ TNReadyသည် စံချိန်စံနှုန်းသစ်များကို တိုင်းတာရန် အလွယ်တကူအသုံးပြုနိုင်ရန် ရည်ရွယ်ထားသည့် တက်နက်ဆစ်အတွက် သီးသန့်စာမေးပွဲစနစ်ဖြစ်ပါသည်။ ပြည်နယ်စံနှုန်းများ ပြောင်းလဲလာသည်နှင့်အမျှ TNReady လည်း ပြောင်းလဲရမည်ဖြစ်သည်။

ကျွန်တော့်မှာဆက်ပြီး မေးစရာ မေးခွန်းများရှိနေသေးပါက

၂၀၁၆-၁၇ TNReady အကြောင်း မေးခွန်းများရှိနေသေးကြောင်းကျွန်တော်တို့သိရှိနားလည်ထားပါသည်။ TNReady.gov. ရှိ အမေးများသည့် မေးခွန်းကဏ္ဍတွင် အသေးစိတ်ဖြေကြားသည်များကို ဖတ်ရှုနိုင်ပါသည်။ သင်သိလိုသည်များ ဖြေကြားထားခြင်းမရှိဘူးဟု သင်ထင်မြင်ပါက သင့်မေးခွန်းကို အမေးများသည့်မေးခွန်းကဏ္ဍစာမျက်နှာ အောက်ရှိ ခလုတ်ကို နှိပ်ပြီး တင်ပြနိုင်ပါသည်။ သင့်မေးခွန်းကို ဌာနတာဝန်ရှိသူက အသုံးဝင်သည့်ရင်းမြစ်များဖြင့် အီးမေးလ်မှတစ်ဆင့် ဖြေကြားမည်ဖြစ်သည်။

(ဤစာကို ဒီဇိုင်းဆွဲထားသည့် အစီရင်ခံစာ၏ စာမျက်နှာ ၁၈ တွင် ဖော်ပြထားပါသည်။)

TNReady အကြောင်းသိကောင်းစရာ အချက် (၅) ချက်

၁. ခြုံပြောရလျှင် သင်္ချာ၊ လူမှုရေးဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်နှင့်သိပ္ပံဘာသာရပ်များဖြေဆိုရာတွင် စာမေးပွဲအချိန် ၃၀ % ခန့် လျော့ထားသည့်အချက်

၂. TNReady တွင် သင်ကြားပို့ချသူများက နေ့စဉ်သင်ကြားသည့်အကြောင်းအရာများ၊ ကျောင်းသားများ၏ အရေးအသား၊ အတွေးအခေါ်နှင့် ပြဿနာဖြေရှင်းနည်း စွမ်းရည်များကို နှင့် ကိုက်ညီသည့် တင်းကျပ်သော မေးခွန်းများပါဝင်ပါသည်။

၃. ၃-စတန်း အတွက် TNReady ကို စာရွက်နှင့်ခဲတံဖြင့် ဖြေဆိုရမည်ဖြစ်ပြီး၊ အထက်တန်းကျောင်းစာမေးပွဲအတွက် အွန်လိုင်းဖြေဆိုနည်းစနစ်ကို ပံ့ပိုးပေးရန် လုပ်ဆောင်နေပြီဖြစ်သည်။

၄. စာစစ်ခြင်းကို ဧပြီလ ၁၇ မှ မေလ ၅ ရက်နေ့ ကြားတွင် သုံးပတ်-၀င်းခိုကြာ တစ်ခုဖွင့်ပေးမည်။

၅. TNReady မှ အချက်အလက်များက ကျောင်းသား/သူများ၏ ဖွံ့ဖြိုးမှုနှင့် အားသာချက်များ၊ အားနည်းချက်များကို ပြည်နယ်အဆင့် တန်းတူအရွယ်များအချင်းချင်း တိုးတက်မှုများကို နှိုင်းယှဉ်ဖော်ပြထားသည့် ရုပ်ပုံကားချပ်တစ်ခုကို မိဘများနှင့် ဆရာ/မ များအတွက် ထောက်ပံ့ပေးထားပါသည်။

(ဤစာကို ဒီဇိုင်းဆွဲထားသည့် အစီရင်ခံစာ၏ စာမျက်နှာ ၁၀ တွင် ဖော်ပြထားပါသည်။)

NTReady မိဘများအတွက် လုပ်ဆောင်သင့်သည်များ

၁. သင့်ကလေးကို သင်ယူမှုစတင်ရန် အဆင်သင့်ဖြစ်စေဖို့ ကူညီပေးပါ။ သင့်ကလေးသည် နေ့စဉ်နေ့တိုင်း မပင်မပန်းဘဲ စာသင်ယူနေပြီး၊ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရန်အသင့်ဖြစ်စေဖို့ ကူညီပေးပါ။

၂. သင့်ကလေး၏ ဆရာ/မနှင့်တွေ့ဆုံဆွေးနွေးပါ သင့်ကလေး၏အားသာချက်များနှင့် အားနည်းချက်များကို မေးမြန်းပြီး၊ အိမ်တွင် မည်ကဲ့သို့ သင့်အနေဖြင့် ကူညီပေးနိုင်ကြောင်း တိုင်ပင်ပါ။

၃. သင့်ကလေးနှင့်စကားပြောပါ သင့်ကလေး ကျွမ်းကျင်ပိုင်နိုင်မှုအရှိဆုံးနှင့်စိန်ခေါ်မှုအရှိဆုံးဘာသာရပ်များအပေါ် သင့်အားပေးစကားပြောပေးပါ။

၄. သင့်ကလေးအတွက် စိန်ခေါ်မှုဆိုသည်မှာ သင့်ကလေးအိမ်စာလုပ်နေချိန်သို့မဟုတ် စာမေးပွဲအတွက် စာလုပ်နေချိန်တွင် ကလေးငယ်ကိုဆရာတင်ပြီး ရှင်းပြစေပါ။

၅. သက်ကြီးသင်ယူသူအဖြစ် လုပ်ဆောင်ပါ စေ အသစ်သင်ယူသည်ဖြစ်စေ၊ အသိတိုးသည်ဖြစ်အကြောင်းအရာသစ်များ ရှာတွေ့နေပုံနှင့် စိန်ခေါ်မှုများ ကျော်လွှားနိုင်ပုံတို့ကို သင့်ကလေးကိုမြင်စေပါ။

(ဤစာကို ဒီဇိုင်းဆွဲထားသည့် အစီရင်ခံစာ၏ စာမျက်နှာ ၂၀ တွင် ဖော်ပြထားပါသည်။)

ခက်ဆစ်

cut score ဆိုသည်မှာ လုပ်ဆောင်ချက်အဆင့်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားရန် ကျောင်းသားတစ်ဦး ရရှိသင့်သည့် အနည်းဆုံးအမှတ်ပင်ဖြစ်သည်။

လုပ်ဆောင်ချက်အဆင့်ဆိုသည်မှာ စွမ်းဆောင်ရည်နှင့် မတူချေ။ လုပ်ဆောင်ချက်အဆင့်များသည် စွမ်းဆောင်ရည်ကို ဆုံးဖြတ်ရန် အသုံးပြုပါသည်။

လေ့ကျင့်ခန်း စာမေးပွဲဆိုသည်မှာ တကယ်တမ်းပွဲတွင်း ဖြေဆိုရမည့် စံနှုန်းစံချိန်အတိုင်းသို့မဟုတ် ပညာရေးအဆင့်အတိုင်းလေ့ကျင့်ပေးသည့် မေးခွန်းများ စုစည်းမှုဖြစ်သည်။

ရီပို့ကဒ်တွင် TCAP ၌ကျောင်းသားများလုပ်ဆောင်မှုအသေးစိတ်ကို ဖော်ပြထားပါသည်။

စာမေးပွဲဖြေဆိုချိန် ဆိုသည်မှာ အမှန်တကယ် စာမေးပွဲဖြေဆိုသည့် ကြာမြင့်ချိန်ဖြစ်သည်။

စံချိန်စံနှုန်းဆိုသည်မှာ စာသင်နှစ်သို့မဟုတ် တစ်တန်းပြီးချိန်တွင် ကျောင်းသား၏ သိသင့်သည်များနှင့် လုပ်တတ်သင့်များဟု သတ်မှတ်ထားသည့် မျှော်မှန်းချက်ဖြစ်သည်။

စံချိန်စံနှုန်းဆိုသည်မှာ စာသင်နှစ်သို့မဟုတ် တစ်တန်းပြီးချိန်တွင် ကျောင်းသား၏ သိသင့်သည်များနှင့် လုပ်တတ်သင့်များဟု သတ်မှတ်ထားသည့် မျှော်မှန်းချက်ဖြစ်သည်။

TCAPဆိုသည်မှာ ကျွန်ုပ်တို့ပြည်နယ်စစ် စာမေးပွဲများအားလုံးပါဝင်သည့် Tennessee Comprehensive Assessment program ဖြစ်သည်။ TNReady သည် TCAP ၏အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။

စာစစ်မှု ဝင်းဒိုးဆိုသည်မှာ NTReady ကို စီမံဆောင်ရွက်ရန် ခရိုင်အဆင့်များက ရွေးချယ်နိုင်သည့် ဝင်းဒိုးဖြစ်ပြီး၊ ကျောင်းသားများအနေဖြင့် အမှန်တကယ် စာမေးပွဲဖြေဆိုသည့်အချိန်တွင်သာ အသုံးပြုနိုင်သည့် နေရာဖြစ်သည်။

၂၀ TNReady ဆိုသည်မှာ ပိုမိုကောင်းမွန်၍ ထိရောက်သော မေးခွန်းပုံစံဖြစ်ပါသည်။ ၎င်းမေးခွန်းပုံစံတွင် ၃-၁၁ တန်းအထိ ပညာရေးခရီးရှည်တွင် ချောမွေ့စွာကျော်လွှားနိုင်ဖို့ သိသင့်သိထိုင်သည့်အရာများ၊ လုပ်သင့်လုပ်ထိုက်သည့်အရာများကို ပြင်ဆင်ပေးသည့် စနစ်ဖြစ်သည်။

(ဤစာကို ဒီဇိုင်းဆွဲထားသည့် အစီရင်ခံစာ၏ စာမျက်နှာ ၂၁ တွင် ဖော်ပြထားပါသည်။)

ရင်းမြစ်များ

သင့်ကျောင်းသား၏ဆရာ/မသည် TNReady အကြောင်း မေးမြန်းရန် အကောင်းဆုံး ရင်းမြစ်ဖြစ်သည်။

အောက်ဖော်ပြပါ ဝဘ်ဆိုက်များကို TNReady အကြောင်း အချိန်နှင့်တစ်ပြေးသိရှိနိုင်ရန်နှင့်စာမေးပွဲအတွက် ပြင်ဆင်ရန် ရည်ညွှန်းထားသည်။

တက်နက်ဆစ်ပြည်နယ်ရှိ ပညာရေးဌာန၏ ဝဘ်စာမျက်နှာတွင် TNReady အချက်အလက်များနှင့် ရင်းမြစ်များအသားပေးဖော်ပြ

www.tnready.gov

တက်နက်ဆစ်ပြည်နယ်ရှိ ပညာရေးဌာန၏ ဝဘ်ဆိုက်တွင် ဘာသာရပ်အလိုက်ဖြစ်စေ၊ အတန်းပညာအလိုက်ဖြစ်စေ ပညာရေးစံနှုန်းဖော်ပြသည့် ကဏ္ဍ

www.tn.gov/education/topic/academic-standards

ထူးချွန်ဆရာ/မများ အကြောင်းရေးသားထားသည့် တက်နက်ဆစ်ပြည်နယ်ရှိ ပညာရေးဌာန၏ ဘလော့ဆိုက်

www.tnclassroomchronicles.org

တက်နက်ဆစ်ပြည်နယ်ရှိ ပညာရေးဌာန၏ တွတ်တာအကောင့် www.twitter.com/TNedu

တက်နက်ဆစ်ပြည်နယ်ရှိ ပညာရေးဌာန၏ ဖေ့စ်ဘွတ်အကောင့် www.facebook.com/TennesseeEducation

